

ဝေ့နံၤတြဲ- _____

ခေ့ၣ်ပဝေ့သော _____

သဒ့ၣ်ကို WIC တြဲၣ် ဆံၣ်ရသည့ၣ်အတြဲၣ်ကု ဝမုးသၢပါတယု။ သဒ့ၣ်ကို ခံနိးဆိမး၊ လြဲဝေံးၣ်သြးခဲပါတယု-

အာဟာရပည့ၣ်ဝေ့သော အစားအစာမိးအတြဲၣ်ကု ခံကွဲကွဲၣ်အပါအဝုၣ် WIC မွ ဝေပးအပုၣ်ဝေ့သော အေရးခါကိး ကိစၢရပုးကို မလြဲတြဲၣ်ဝေ့ၣ်ဝုၣ်။ ခံနိးဆိမး၊ ဂျီပီလုနုနု ယခပုၣ် ဖုနးဝေၣ်ခေ့ၣ်ပ။ သဒ့ၣ်အတြဲၣ်ကု အသဒ့ၣ်ဝေ့တာဆံၣ်ဝုး အခံနိးဝေၣ်ရဲနုနု ကတြဲၣ်ပုၣ်မုၣ် အတတုးဝုၣ်ဝုၣ်ဝေ့ၣ် ခါကိးစားပါမည့။

သည့ၣ် ကတြဲၣ်ပုၣ်မုၣ်အတြဲၣ်ကု အေရးခါကိးပါသည့။ သဒ့ၣ်ခံနိးဆိမးကို ဂျီပီလုနုနုကု ကတြဲၣ်ပုၣ်မုၣ်ထံသိုၣ် ဂျီပီလုနုနုဝုၣ်ဝုၣ်ဝေ့ၣ်ပုၣ်မုၣ် ဖုနးဝေၣ်ခေ့ၣ်ပ။

သဒ့ၣ်၏ WIC ဝေ့မုး
ဝေအဂီၢ်အမည့ၣ်ဝုၣ်ဝုၣ် ဖုနးဝေၣ်ခေ့ၣ်ပ-

သဒ့ၣ်တြဲၣ် မွဲတဖြာဖုကးနာၣ်ခဲး အတြဲၣ်ကု အခြဲၣ်အေရး ရှိပါသည့

သဒ့ၣ်ကို WIC မွဲ တြဲၣ်ကုဝေ့စးပိး ငုကို မမွဲတဟု သဒ့ၣ်တြဲၣ်ကု မွဲတဖြာဖုကးနာၣ်ခဲးကို ဝေတာဝုးဆိးဝုၣ်ဝုၣ်ပါသည့။ မွဲတဖြာဖုကးနာၣ်ခဲးအတြဲၣ်ကု WIC ဝေ့မုးမွဲ ကုညီဂျီပီလုနုနုဝေ့စး ဂျီပီလုနုနု WIC ပုၣ်ဝုးသိုၣ် 1-800-841-1410 ကို ဝေခေ့ၣ်ဆိၣ်ဂျီပီလုနုနုဝေ့စး သဒ့ၣ်တြဲၣ်ကုပါသည့။ မွဲတဖြာဖုကးနာၣ်ခဲးတြဲၣ်ကု သဒ့ၣ် သဒ့ၣ်မိတုဝေၣ်ခေ့ၣ် သိုၣ်မဟုတု ဝေၣ်ခေ့ၣ်မိတုဝေၣ်ခေ့ၣ် သဒ့ၣ်တြဲၣ်ကု၏ အျဲဖုဖုပုၣ်မုၣ် ဝေဂျီပီလုနုနုဝုၣ်ဝုၣ်ပါသည့။ သည့ၣ် မွဲတဖြာဖုကးနာၣ်ခဲးကို ယခစာရသည့ ရကု 60 အတြဲၣ်ကု ဝေတာဝုးဆိးဝုၣ်ပါမည့။”

WIC အာဟာရအစီအစဉ် လုမိးခိးခြဲၣ်ပုၣ်မုၣ် မရှိပါ။

ကတြဲၣ်ပုၣ်မုၣ် သည့ ဖယုရယုဖုကးနာၣ်ခဲး အေမရိကန် ဂျီပီလုနုနုအခြဲၣ်အေရးမိးဝုၣ်ဝုၣ် ဥပေဒမိးအတိုၣ်ဝုး ဝေဆာၣ်ဂျီပီလုနုနုပါသည့။ စိုက်ခင်းဌာန (USDA) ဂျီပီလုနုနုအခြဲၣ်အေရး စညးမိးမိးဝုၣ်ဝုၣ် ဝေပုၣ်လစီမိး၊ USDA, ငု၏ ဝေအဂီၢ်မိး၊ ပုၣ်ဝုးမိးဝုၣ်ဝုၣ် ဝေ့မုးမိး၊ USDA အစီအစဉ်တြဲၣ်ကု ပါဝဲဝေ့သော သိုၣ်မဟုတု တာဝေ့ၣ်ရေသာ အဖြဲၣ်အစညးမိး အားလံးဝုၣ်ဝုၣ် သည့ USDA မွဲ ဂျီပီလုနုနုဝေ့စး သိုၣ်မဟုတု အေထာကွဲပံးဝေ့သော မည့ၣ်အစီအစဉ်ပါဝဲဝေ့ၣ်တြဲၣ်ကု အား လုမိး၊ အသားအေရာၣ်၊ ဝေမြးဖြားရးဝုၣ်ဝုၣ်၊ လိၣ်၊ မသနွဲမုးမး၊ အသကု၊ သိုၣ်မဟုတု လက်ပုၣ်မုၣ်အေပုၣ် အေပုၣ်ခဲးပိး ခြဲၣ်ပုၣ်မုၣ်ဆဲးခဲးအား တားပုၣ်မုၣ်ပါသည့။

အစီအစဉ် သတုးအခံကွဲလကုးဝုၣ်ဝုၣ် ပတ္တကပိး အျဲခါးခါးကွဲလုး ပံးဝုၣ်ပုၣ်မုၣ် (ဥပမာ- မိကျဲမုၣ်၊ စာအခါကိး၊ အသံသြးတိပု၊ အေမရိကန်ကေတ ဘာသာစကား စသည့ပုၣ်မုၣ်) ဝေလုလုာလိုဝေ့သော မသနွဲမုးမုၣ်မိးသည့ ငုတိုၣ်လုာကွဲခဲးဝေ့သော ဝေအဂီၢ် (ဂျီပီလုနုနု သိုၣ်မဟုတု ဝေဒသတြဲၣ်ကု) သိုၣ် ဆဲးကွဲယုးဝုၣ်ဝုၣ်ပါသည့။ ခြဲၣ်ပုၣ်မုၣ် အဖုကးအာဂီၢ်ဝုၣ်ဝုၣ်သုး သိုၣ်မဟုတု စကားဝေဂျီပီလုနုနု မဖြဲးမုးဝုၣ်ဝုၣ်ပါသည့။ USDA အား ဖယုရယုဖုကးနာၣ်ခဲး ဝေဆာၣ် (800) 877-8339 မွဲတစဉ် ဆဲးကွဲယုးဝုၣ်ဝုၣ်ပါသည့။ ထိုၣ်အပုၣ် အစီအစဉ် သတုးမိးအား အဂါလိပုၣ်မုၣ်ကွဲလုး အျဲခါးဘာသာစကားမိးပုၣ်မုၣ်လုး ဝေလုလုာလိုဝေ့သော။

ခြဲၣ်ပုၣ်မုၣ်ဆဲးခဲးမုးဝုၣ်ဝုၣ် ပတ္တကပိး တိုၣ်ကားလိုပါက [USDA အစီအစဉ် ခြဲၣ်ပုၣ်မုၣ်ဆဲးခဲးမုး တိုၣ်ကားဝေၣ်ပံး](http://www.ascr.usda.gov/complaint_filing_cust.html), (AD-3027) ကို အခွဲၣ်မုၣ် - http://www.ascr.usda.gov/complaint_filing_cust.html ဝုၣ်ဝုၣ် မည့ၣ်ဝုၣ် USDA ပုၣ်ဝုးမုၣ်သိုၣ် သိုၣ်မဟုတု ပံးဝုၣ်ထဲတြဲၣ် ဝေတာဝုးဆိးဝုၣ်ဝေ့သော လိုအပ္ပသ့ၣ် အခံကွဲလကွဲလုးလုး ဂျီပီလုနုနုပုၣ်မုၣ်

USDA သို့ စာရေးပေးပါမည့် စာပို့စာရင်းကို ရယူရန် (866) 632-9992 သို့ ခေါ်ဆိုပါ။ ဖုန်းနံပါတ်ကို ဖုန်းခေါ်ဆိုပါ။

ပုံစံ သို့မဟုတ် စာကို USDA သို့-

စာတိုက်-U.S. Department of Agriculture
Office of the Assistant Secretary for Civil Rights
1400 Independence Avenue, SW
Washington, D.C. 20250-9410

အီးမေးလ်- program.intake@usda.gov

ဖုန်းနံပါတ်- (202) 690-7442

ယခု အဖြေအစည်းသည် အခြေအခင်းအရ အညီအမျှ ပေးအပ်ပါသည်။
ဝါရှင်တန်ပြည်နယ် WIC အာဟာရအစီအစဉ်ကို ချိတ်ဆက်ပေးပါ။

မသိမှတ်သွားဘဲ တောင်းဆိုပါက ယခုစာအား အချိန်ပိုမိုရယူရန် ခေါ်ဆိုပါ။
တောင်းဆိုလိုပါက 1-800-841-1410 (TDD/TTY 1-800-833-6388) သို့ ခေါ်ဆိုပါ။